

行, 迁移: ခရီး ~ မြင်သည်။ 有出门旅行的可能性。③ 抬尸体用的灵床 II နဝါ <ya yi> 临时的, 代理的: ~ တဲနန်း: 行官 / ~ တဲ 临时搭的帐篷 / ~ တာဝန်ခံသံဃာ: 临时代办 / ~ တံတား: 便桥 / ~ နိုင်ငံတော်သမ္မတ 临时总统, 代总统 / ~ မူထမ်း: 临时职工, 临时公务员 / ~ အစိုးရ 临时政府 III ကဝါ 临时: ~ ခန့်အပ်ခံရသူ 试用人员

ယာယိကျ ကါ <ya yi kya> (迷信认为不宜住家中) 适于出门, 旅行: ခရီး ~ သည်။ 宜于出门。

ယာယိဂြိုဟ် နါ <ya yi gyo> 宜外出的星相

ယာယိဂို နါ <ya yi n-go> (占卜) 出门吉利和不利吉的时辰

ယာယိပြု ကါ <ya yi pyu> 临时使用, 暂用

ယာယိဟာကြာ နါ <ya yi ya t-ra> 动荡: လွန်ခဲ့သော ၁၉၅၁ ခုနှစ် သည် ~ များသောနှစ်ဟုဆိုနိုင်ပေသည်။ 已过去的一九五一年可以说是一个动荡的年头。

ယာယိရေစေး နါ <ya yi yei zei> 【化】暂硬水

ယာယိသံလိုက် နါ <ya yi than lait> 【物】暂时磁体

ယာယိသွား နါ <ya yi dhwa> 乳齿

ယာသကျည်း နါ <ya dh-gyi> 【植】一种田菁 Sesbania aegyptiaca

ယာသမား နါ <ya dh-ma> (种旱田的) 农民

ယာသကြီး နါ <ya dh-gyi> ① 在旱田领头干活的人 ② 农民, 庄稼汉

ယာသို နါ <ya tho> 【植】可入药的一种植物

ယာအုန်ဒိဗ္ဗိ နါ <ya un di myo> 雅温得(喀麦隆首都)

ယား နဝါ <ya> ① 痒, 发痒 ② (喻) 发痒: ပြောချင်သည်မှာ လျှာ ~ ရှိနေသည်။ 真想讲话舌头都发痒了。/ ကောက်ရိတ် ဘို့လက် ~ နေတယ်။ 手里痒痒真想割稻子。

ယားကျိကျိ ကဝါ <ya: kyí kyí> 痒得难以忍受: လည် ချောင်း ~ မြင်သည်။ 嗓子里发痒(想咳嗽)。

ယားကျိယားကျိ ကဝါ <ya: kyí ya: kyí> 痒得难以忍受

ယားနာ နါ <ya: na> 疥、癣等令人发痒的皮肤病

ယားပုနာ နါ <ya: bu' na> = ယားနာ

ယားယံ နါ <ya: yan> 痒

ယိမင် နါ <yi min> 也门

ယိး မသါ <yi> 嗨哟

ယိးခို ကါ <yi: kho> = ယိးလေးခို

ယိးတီးယားတား I ကဝါ <yi: di: ya: da> ① 不庄重, 举止轻浮: စာရေးမအား ~ လုပ်သောမန်နေဂျာကိုမုန်းကြသည်။ 大家都痛恨那个对女秘书举止轻浮的经理。② 含含糊糊: ~ မပြောနှင့်တိတိကျကျပြောပါ။ 别含糊其词, 话要说确切些。③ 混日子: အလုပ်မလုပ် ~ နေသောသူ 不干工作混日子的人 II နဝါ <yi: di: ya: da> 普通, 一般: ~ လူမဟုတ်ဘူး။ 不是一般的人。

ယိးတီးယောင်တောင် ကဝါ <yi: di: yaun daun> ① 没有明确目的, 盲目: ~ နှင့်တော်အောင်လျော်အောင်နေတတ်တဲ့လူ 是个毫无目的的混日子的人 ② 呆楞, 呆痴: နိုင်ငံခြားသို့ရောက် ဝပြန်၍ ~ မြင်နေ၏။ 因为刚到外国所以一时不知如何是好。

ယိးတီးယိုင်တိုင် ကဝါ <yi: di: yain tain> 东摇西幌, 踉踉跄跄: အရက်မူး၍ ~ လမ်းလျှောက်၏။ 喝醉了酒踉踉跄跄地走着。/ လျှင်မြောက်ကြောင့်အိမ်တချို့ ~ မြစ်သွားတယ်။ 因为地震一些房屋东倒西歪了。

ယိးတိုက် ကါ <yi: tait> (划船时) 喊号子

ယိးယိးယားယား ကဝါ <yi: yi: ya: ya> = ယိးတီးယားတား

ယိးယိးယောင်ယောင် ကဝါ <yi: yi: yaun yaun> 含糊不清, 犹豫不决

ယိးလေ့လေ့ မသါ <yi: lei' lei> 哟嗨嗨!(喊号子的声音)

ယိးလေး I နါ <yi: lei> 秋千 II မသါ <yi: lei> 哟嗨嗨!

ယိးလေးခို ကါ <yi: lei: kho> ① (用手) 吊挂着: သားငယ် သည်အဖေ့လက်မောင်းတွင် ~ လေ့ရှိသည်။ 小孩儿总喜欢用手吊挂在父亲手臂上。② (喻) 挂着: ~ နေသောမျက် ရည်ပေါက် 眼角挂着泪花

ယုဂ နါ <yu' ga> [巴] ① 车轳 ② 成对

ယုဂန် နါ <yu' gan> [巴] 游乾陀罗, 持双山(须弥山周围七金山之一, 相传山高四万两千由旬)

ယုဂဒိုရ် နါ <yu' gan do> = ယုဂန်

ယုနေ နါ <yu' z-na> 【植】九里香(月桔), 也叫သနပ်ခါ: Murraya Exotica

ယုနေကင်း ကါ <yu' z-na' kin> 信任(无疑心): ထိုသူအပေါ် ~ သည်။ 对他相信无疑。

ယုနေရှိ ကါ <yu' z-na' shi> 怀疑: မိမိကိုယ်ကိုပင် ~ သည်။ 对自己都有怀疑。

ယုဒ နါ <yu' da> = ယဟုဒီ

ယုယ ကါ <yu' ya> 爱抚, 体贴: အမေကသားကို ~ သည်။ 母亲对儿子疼爱。

ယုယပိုက်ထုပ် ကါ <yu' ya' pait htout> = ယုယပိုက်ထွေး

ယုယပိုက်ထွေး ကါ <yu' ya' pait htwei> 爱抚, 体贴

ယုယပိုက်ဖြား ကါ <yu' ya' pait phyar> = ယုယပိုက်ထွေး

ယုဝ နါ <yu' wa> [巴] 男青年, 十六岁至三十二岁的男青年

ယုဝတီ နါ <yu' w-di> [巴] 女青年, 年轻妇女

ယုဝရာဇ နါ <yu' wa' ya za> [巴] 太子, 王子

ယူ ကါ <yu> ① 取, 拿, 接受, 带来: ကျမစာစာပုပ် ~ ခဲ့ပါ။ 把我的书拿来吧。② 相信, 听取: ဘုရင်မင်းကြီးသည်နန်းရင်း ဝန်လျှောက်သောစကားကိုသာ ~ တော်မူ၏။ 国王偏信首相启奏之言。③ 认为: နေကြတ်ခြင်းကိုကြည့်လျှင်မျက်စိထိခိုက် တတ်သည်ဟု ~ သူရှိသေးသည်။ 还有人认为看日蚀会损害